بسم الله الرحمن الرحيم

Alpha bets Rohingya Languge.

روهينگيا زبان كے حروف تهجي

Rohingya	Name	Arabic	Burmese
𐴀	Aa	أَ	အာ
𐴁	Ba	بَا	ဘာ
𐴂	Pa	پا	ပါ
𐴃	Ta	تا	တာ
𐴄	Tda	ڈا	ထာ
𐴅	Ja	جَا	
𐴆	Cha	چا	
𐴇	Ha	هَا	ဟာ
𐴈	Kha	خَا	
𐴉	Pha	فَا	ဖါ
𐴊	Da	دَا	
𐴋	Dha	ڈا	ဒါ
𐴌	Ra	رَا	ရာ
𐴍	Rda	ڑا	
𐴎	Za	زَا	ဇါ
𐴏	Sa	سَا	သာ
𐴐	Sha	شَا	ရှ
𐴑	Ka	كَا	ခါ
𐴒	Ga	گا	ဂါ
𐴓	La	لاَ	လာ
𐴔	Ma	مَا	မါ
𐴕	Na	نَا	နာ
𐴖	Wa	وَا	ဝါ
𐴗	Kinnawa	كِنَّاوَا	ကိန္နဝါ
𐴘	Ya	يَا	ယာ
𐴙	Kinnaya	كِنَّايَا	ကိန္နယာ
𐴚	Nga		ငါ
𐴛	Naiya	نَايَّا	နဲယာ

Vowels For Rohingya Language

Rohingya	Name	Arabic	Burmese
𐴝	Aafor	اَفَر	အာဖေါ်ရ်
𐴞	efor	اِيْ فَر	အီဖေါ်ရ်
𐴟	Ufor	اُوفَر	အူဖေါ်ရ်
𐴠	Aefor	اِے فَر	အေဖေါ်ရ်
𐴡	ofor	اوفَر	အောဖေါ်ရ်
𐴣	Nakhonna	نَاخَنَّا	နာဟောန္နာ
𐴤	Haarbai	هَارْبهائ	ဟာရ်ဘိုက်
𐴥	Tela	ڈهيلا	ထဲလာ
𐴦	Tana	ڈانا	ထာနာ
𐴧	Tossi	تَسِّيْ	တောဆ္ဆိ

Rohingya	Arabic	Western	Burmese
𐴱	١	1	၁
𐴲	٢	2	၂
𐴳	٣	3	၃
𐴴	٤	4	၄
𐴵	٥	5	၅
𐴶	٦	6	၆
𐴷	٧	7	၇
𐴸	٨	8	၈
𐴹	٩	9	၉
𐴱𐴰	١٠	10	၁၀